

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန
ရုံးအမှတ်(၃၂)၊ နေပြည်တော်

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် တင်ဒါ စည်းမျဉ်းစည်းကမ်းများ

၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ်(၃၂)၊ နေပြည်တော်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အောက်ဖော်ပြပါ ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောက်လုပ်လိုပါ၍ သတ်မှတ်ထားရှိသည့်အတိုင်း အိတ်ဖွင့်ဈေးနှုန်း တင်သွင်းလွှာများ တင်သွင်းရန် အကြောင်းကြားအပ်ပါသည်-

- (က) ရုံးအမှတ် (၃၂)၊ နေပြည်တော် ပစ္စည်းထိန်းသိမ်းဌာနခွဲဝင်းအတွင်းတွင် စတို အဆောက်အဦ (၅၀'x၅၀'x၂၀') (၁) လုံး (အတွင်းလျှပ်စစ်မီးလိုင်းအပါအဝင်) ဆောက်လုပ်ခြင်း ၊
- (ခ) ရုံးအမှတ်(၃၂)၊ နေပြည်တော် ပစ္စည်းထိန်းသိမ်းဌာနခွဲဝင်းအတွင်းတွင် အဝီစိရေတွင်း (၄"x၄၀၀') (၁)တွင်း (၁၂'x၆'x၆' ရေလှောင်ကန် အပါအဝင်) တူးဖော်ခြင်း၊

၂။ အဆိုပြုလွှာများ တင်သွင်းသည့် ကုမ္ပဏီ/အဖွဲ့အစည်းများ အနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များအပေါ် သေချာစွာဖတ်ရှုပြီး သိရှိနားလည်၍ လိုက်နာ ဆောင်ရွက်နိုင်မှသာ အဆိုပြုလွှာများတင်သွင်းကြရန် ဖြစ်ပါသည်-

- (က) Company Profileနှင့် ဌာနမှ သတ်မှတ်ထားသည့် ပုံစံအတိုင်းလုပ်ငန်းတစ်ခုချင်း အလိုက် ခန့်မှန်းခြေ အသေးစိတ် တွက်ချက်မှု (B.Q) များပူးတွဲ၍ တင်သွင်းရမည်၊
- (ခ) အဆိုပြုဈေးနှုန်းများသည် တည်ဆဲကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ တင်ဒါတန်ဖိုးတွင် အဆောက်အဦတန်ဖိုးနှင့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန် ၅% ကိုထပ်ပေါင်းခြင်း နည်းလမ်း (သို့မဟုတ်) ကုန်သွယ်လုပ်ငန်းခွန် အပါအဝင်ဖြစ်သော ဈေးနှုန်းများ ဖြစ်ရမည်၊
- (ဂ) အိတ်ဖွင့်တင်ဒါပေးသွင်းသူများသည် ဈေးပြိုင်အာမခံစာပေါ်ငွေ(Tender Deposit Guarantee) အဖြစ် ကျပ် ၇၀၀,၀၀၀/- (ကျပ်ခုနှစ်သိန်းတိတိ) ကို Payment Order Cheque(P.OCheque)ဖြင့် တင်သွင်းရမည်ဖြစ်သည်။ ၎င်းP.O Cheque များကို မြန်မာ့စီးပွားရေးဘဏ်ခွဲ-၄ (ရန်ကုန်)၊ မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ-၂ (မန္တလေး)တို့တွင် ဝယ်ယူ၍ဈေးနှုန်း တင်သွင်းနိုင်ပါသည်၊
- (ဃ) P.O Chequeကိုကုမ္ပဏီအမည်နှင့် ကုမ္ပဏီမှ တာဝန်ရှိသူ/ တာဝန်ပေးခံရသူ၏ အမည်၊ မှတ်ပုံတင်အမှတ်ဖြင့်ပြုလုပ်ရမည်။ P.O Chequeမူရင်းများကို ဈေးနှုန်း

တင်သွင်းလွှာနှင့်အတူတစ်ပါတည်းတင်သွင်းရမည်ဖြစ်ပြီး P.O Cheque မိတ္တူကို လုံးဝလက်ခံမည် မဟုတ်ပါ။

- (င) သက်တမ်းရှိသည့် ကုမ္ပဏီမှတ်ပုံတင် (သို့မဟုတ်) လုပ်ငန်းလိုင်စင် မိတ္တူ ပူးတွဲ ဖော်ပြရမည်။
- (စ) ဈေးပြိုင်အဆိုပြုလွှာပုံစံတွင် မူလစာကြောင်းများအကြား အပိုစာရေးသွင်းခြင်း၊ ပုံနှိပ်ခြင်း၊ ဖျက်ပြင်ခြင်းမရှိရ။ ရေးသွင်းခြင်းမှားယွင်း၍ လိုအပ်သော အမှား ပြင်ဆင်ခြင်းမှအပအပိုစာသားများမပါရှိရ။ ပြင်ဆင်မှုပါရှိခဲ့လျှင် ဈေးပြိုင်တင်သွင်း သူ/ တာဝန်ရှိသူမှ လက်မှတ်တိုရေးထိုးပေးရမည်။
- (ဆ) ဆက်သွယ်ဆောင်ရွက်နိုင်မည့် လိပ်စာ/ E-mail လိပ်စာ/ ဖုန်းနံပါတ်/ ဖက်(စ်) နံပါတ် အပြည့်အစုံတို့အားတင်ဒါပုံစံတွင် ဖော်ပြရမည်။
- (ဇ) တင်ဒါကိစ္စရပ်များနှင့် ပတ်သက်၍ ဆက်သွယ်ရန်ရှိပါကကုမ္ပဏီမှ တင်ပြထားသည့် လိပ်စာ/ ဖုန်းနံပါတ် အတိုင်း အချိန်မီဆက်သွယ် အကြောင်းကြားမည် ဖြစ်ပြီး ဆက်သွယ်မှု မသေချာသည့် လိပ်စာ/ ဖုန်းနံပါတ်တို့ကြောင့် ဆက်သွယ်နိုင်ခြင်း မရှိပါက ကုမ္ပဏီ၏ တာဝန်ဖြစ်ပါသည်။
- (ဈ) တင်ဒါအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးမည့် နေ့ရက်ကိုသတင်းစာတွင် ကြော်ငြာ ထည့်သွင်းထားသည့် အချိန်အတိုင်းကျင်းပသွားမည်ဖြစ်ပြီး အများရှေ့မှောက်၌ပင် အဆိုပြုလွှာစာအိတ်များကိုတင်ဒါပုံးအတွင်းသို့ ထည့်သွင်းစေမည် ဖြစ်ပါသည်။
- (ည) တင်ဒါစိစစ်ရေးကော်မတီမှ ဈေးပြိုင်အဆိုပြုလွှာ ဖွင့်ဖောက်၍ ဈေးနှုန်းစိစစ်သည့် အစည်းအဝေးခန်းမသို့ ကုမ္ပဏီမှစေလွှတ်သော ကိုယ်စားလှယ်များကိုသာ ဝင်ခွင့်ပြု ပါမည်။ (ကုမ္ပဏီမှတရားဝင်တင်ပြစာ ပေးပို့ထားသည့် ကိုယ်စားလှယ်ဖြစ်ရမည့် အပြင် ၎င်းကိုယ်စားလှယ်မှ ဈေးနှုန်းယှဉ်ပြိုင်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသည်ထိ တက်ရောက် နိုင်ရပါမည်။)
- (ဋ) ဈေးနှုန်း အဆိုပြုလွှာများ ဖွင့်ဖောက်စိစစ်ချိန်တွင် တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီဝင် များအနေဖြင့် ဈေးနှုန်းအဆိုပြုလွှာပါ ရေးသွင်းချက်များအပေါ် မရှင်းလင်းသည့် အချက်များကိုသာ မေးမြန်းမည်ဖြစ်ပြီး နှုန်းထားပြန်လည် ပြင်ဆင်ခြင်းကို လက်ခံမည် မဟုတ်ပါ။
- (ဌ) ဈေးနှုန်းစိစစ်ခြင်းကိုအောက်ပါအတိုင်းအဆင့်ဆင့် ဆောင်ရွက်မည် ဖြစ်ပါသည်-
 - (၁) လုပ်ငန်းအမျိုးအစားအလိုက် အဆိုပြုနှုန်းထားများကို Computer တွင် ဖြည့်သွင်း၍ Projector ဖြင့် ပြသပြီးနိမ့်မြင့်စဉ် ဇယားရေးဆွဲပါမည်။
 - (၂) နိမ့်မြင့်စဉ်ဇယားအရ အနည်းဆုံး အဆိုပြုနှုန်းထားသည် ဈေးနှုန်းစိစစ်ရေး ကော်မတီမှ မူလတွက်ချက်ထားသည့် အခြေခံနှုန်းထား (ကြမ်းခင်းဈေးနှုန်း) နှင့် လျော်ညီမှုရှိ/မရှိ နှိုင်းယှဉ် စိစစ်ပါမည်။

- (၃) လျော်ညီမှုရှိပါက အဆိုပါ အနည်းဆုံးအဆိုပြုနှုန်းထားကို ရွေးချယ်သည့် နှုန်းထားအဖြစ် မှတ်တမ်းတင်ပြီးလုပ်ငန်းအမျိုးအစားအလိုက် စံချိန် စံညွှန်း နှင့် ကိုက်ညီမှုရှိ/မရှိစိစစ်၍ ရွေးချယ်သွားပါမည်။
- (၄) ဌာန၏ မူလတွက်ချက်ထားသည့် အခြေခံနှုန်းထား (ကြမ်းခင်းဈေးနှုန်း) သတ်မှတ်ချက်မကိုက်သည့် အခြေအနေမျိုးဖြစ်ပေါ်လာပါကထိုသို့ ကြုံတွေ့ နေရသည့် လုပ်ငန်းအမျိုးအစားအတွက် ရွေးချယ်ခြင်းမပြုတော့ဘဲ လုပ်ငန်း စဉ်အသစ်အဖြစ် တင်ဒါအသစ် ပြန်လည် ခေါ်ယူပါမည်။
- (၅) ဈေးနှုန်းမအောင်မြင်သော ကုမ္ပဏီများမှ ပေးသွင်းထားသော ဈေးပြိုင်အာမခံ စပေါ်ငွေများကို ထုတ်ယူရာတွင် P.O Cheque တင်သွင်းသူကိုယ်တိုင် နိုင်ငံသား စိစစ်ရေးကတ် မူရင်းနှင့် မိတ္တူ (၁)စောင် ပူးတွဲတင်ပြ၍ ပြန်လည် ထုတ်ပေးရန် လျှောက်ထားရမည်။ သတ်မှတ်ချက်နှင့် မပြည့်စုံသည့် ငွေတောင်းခံ လျှောက်လွှာ များကို လက်ခံထုတ်ပေးမည် မဟုတ်ပါ။
- (၆) ဈေးပြိုင်အာမခံ စပေါ်ငွေများကို ပြန်လည်ထုတ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါ ပွဲပြီးဆုံးသည့်နေ့ နောက်တစ်နေ့မှ စတင်ပြီး (၇)ရက်အတွင်းအပြီးထုတ်ယူရမည်။ ထုတ်ယူနိုင်ခြင်းမရှိပါကနိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းသွားမည်ဖြစ်ပါသည်။
- (၇) တင်ဒါအောင်မြင်သူသည် လုပ်ငန်းပြီးမြောက်မှုအာမခံ (Performance Guarantee) ပေးသွင်းပြီးမှသာဈေးပြိုင်အာမခံစပေါ်ငွေကိုပြန်လည် ထုတ်ပေးမည်ဖြစ်သည်။
- (၈) အနည်းဆုံးနှုန်းထားအဆိုပြု၍ ပဏာမရွေးချယ်ခြင်းခံရသော ကုမ္ပဏီ/အဖွဲ့အစည်း အနေဖြင့် တင်သွင်းလိုခြင်းမရှိတော့၍ နှုတ်ထွက်မည်ဆိုပါက ယှဉ်ပြိုင်သည့် အဖွဲ့ အစည်း အားလုံးစုံညီချိန် ဈေးနှုန်းယှဉ်ပြိုင်မှုမပြီးဆုံးမီအများရှေ့တွင် ကြေညာ၍ နှုတ်ထွက်နိုင်ပြီး ထိုသို့နှုတ်ထွက်ခြင်းအတွက် ဌာနသို့ အပ်နှံထားသည့် Tender Deposit Guarantee (P.O Cheque) သိမ်းယူခြင်းခံရပါမည်။
- (၉) တင်ဒါအောင်မြင်သူသည်အောင်မြင်တင်ဒါတန်ဖိုး၏ ၅%ကို မြန်မာ့စီးပွားရေးဘဏ် တွင် လုပ်ငန်းပြီးမြောက်မှုအာမခံ(Performance Guarantee)ကို(၅) ရက်အတွင်း တင်သွင်းရမည်ဖြစ်ပြီး Completion Certificate ရရှိပြီး(၁)နှစ်ပြည့်မှ ပြန်လည် ထုတ်ပေးမည် ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် စာချုပ်ပါ စည်းကမ်းအတိုင်း ဆောင်ရွက်ရန်ပျက်ကွက်ပါက ၎င်း Performance Guarantee ကို နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းသွားမည် ဖြစ်ပါသည်။
- (၁၀) တင်ဒါအောင်မြင်သည့် ကုမ္ပဏီ/ အဖွဲ့အစည်းသည် တည်ဆဲဥပဒေ စည်းမျဉ်းများ နှင့်အညီလုပ်ငန်းအတွက် သတ်မှတ်ထားသောအခွန် (Withholding Tax) ကို နိုင်ငံတော်သို့ ပေးဆောင်ရမည်။ အခါအားလျော်စွာပြောင်းလဲမှုရှိပါက ပြောင်းလဲမှု အတိုင်းပေးသွင်းရမည်ဖြစ်ပါသည်။

- (ခ) စာချုပ်ချုပ်ဆိုပြီး (၁)ပတ်အတွင်း လုပ်ငန်းစတင် ဆောင်ရွက်ရမည်။ စတင်အဆောက်အအုံ (၅၀'x၅၀'x၂၀') (၁) လုံး (လျှပ်စစ်မီးအပါအဝင်) ဆောက်လုပ်ခြင်း လုပ်ငန်းအား အဆောက်အအုံ ပန္နက်ရိုက်သည့်နေ့မှစ၍ ရက်ပေါင်း (၁၂၀)အတွင်း နှင့် အစီစီရေတွင်း (၄"x၄၀၀') (၁)တွင်း (၁၂'x၆'x၆' ရေလှောင်ကန် အပါအဝင်) တူးဖော်ခြင်းလုပ်ငန်းအား ရက်ပေါင်း(၆၀)အတွင်း လုပ်ငန်းအပြီး ဆောင်ရွက်ပေးရမည်။ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုကို ခံယူနိုင်ရမည်။
- (န) လုပ်ငန်းအပ်နှံခြင်းခံရပါက စာချုပ်ချုပ်ဆိုပြီး (၇)ရက်အတွင်း ပထမအရစ်အနေဖြင့် ပေးချေမည့် ငွေတန်ဖိုးနှင့်ညီမျှသော လုပ်ငန်းပစ္စည်းများ စုပုံပြီးပါက လုပ်ငန်းတန်ဖိုး ၏ ၂၀% ကိုပေးချေမည်။
- (ပ) လုပ်ငန်း ၆၀% ပြီးစီးပါက ဒုတိယအရစ်အနေဖြင့် လုပ်ငန်းတန်ဖိုး၏ ၄၀% ပေးချေ မည်။
- (ဖ) လုပ်ငန်းများအားလုံးပြီးစီးပါကတတိယအရစ်အနေဖြင့် လုပ်ငန်းတန်ဖိုး၏ ၂၅% ပေးချေမည်။
- (ဗ) စံချိန်စံညွှန်းအတိုင်း ကိုက်ညီမှုရှိ/မရှိ ကြီးကြပ်ရေးအဖွဲ့နှင့် အင်ဂျင်နီယာအဖွဲ့တို့ စစ်ဆေးပြီးမှ စတင်အရစ်အနေဖြင့် ကျန်ငွေလုပ်ငန်းတန်ဖိုး၏ ၁၅% ကို ပေးချေ မည်။
- (ဘ) လုပ်ငန်းပြီးစီးပါက လုပ်ငန်းအပ်နှံသူကို စာရွက်စာတမ်းများနှင့် တရားဝင် အပ်နှံ ရမည်။
- (မ) သတ်မှတ်ရက် အတွင်း မပြီးပြတ်ပါက နှောင့်နှေး ကြန့်ကြာမှုအဖြစ် တစ်ရက်လျှင် ဆောင်ရွက်ရန်ကျန် လုပ်ငန်းတန်ဖိုး၏ (၀.၁၁%)ကို ဒဏ်ကြေးအဖြစ် ဖြတ်တောက်ခြင်း ခံရမည်။
- (ဃ) လုပ်ငန်းမပီပြင်ဘဲ သတ်မှတ်ထားသောရက်အတွင်း မပြီးပြတ်နိုင်ဟု သက်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီနှင့် အင်ဂျင်နီယာအဖွဲ့တို့မှ သတ်မှတ်ဆုံးဖြတ်ပါက အခြား သင့်လျော်သော လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကို အစားထိုး ဆောင်ရွက်ခြင်းကို လက်ခံနိုင်ရမည်။
- (ရ) ဌာနမှ သတ်မှတ်ထားသည့် Specification များနှင့် ကိုက်ညီ၍ အဓိက လိုလားချက် နှင့် ပြည့်စုံပြီး ဈေးနှုန်းအနည်းဆုံးဖြင့် တင်သွင်းသောစာချုပ်ချုပ်နိုင်ရန် အရည် အချင်း ပြည့်စုံသည့် ကုမ္ပဏီကိုသာလုပ်ငန်းအပ်နှံစာချုပ်ချုပ်ဆိုမည် ဖြစ်ပါသည်။
- (လ) ဖော်ပြပါ လုပ်ငန်းများ၏ လုပ်ငန်းတန်ဖိုးဖော်ပြရာတွင် လုပ်ငန်းများကိုပေါင်း၍ တစ်ပေါင်းတည်းဖော်ပြရမည် ဖြစ်ပါသည်။
- (ဝ) စာချုပ်ချုပ်ဆိုရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ သတ်မှတ်ထားသောစာချုပ်၊ တံဆိပ်ခေါင်းဖြင့် အခွန်ဥပဒေနှင့်အညီချုပ်ဆိုကျခံရမည်။

- (သ) တင်ဒါဖွင့်ပွဲအား ၁၄-၁၁-၂၀၁၈ ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသဖြင့် တင်ဒါတင်သွင်းရန် တက်ရောက်မည့်သူများသည် (၁၀)မိနစ် ကြိုတင်၍ ခန်းမအတွင်းသို့ ရောက်ရှိ နေရာယူရန်နှင့် နောက်ကျရောက်ရှိလာသော တင်ဒါတင်သွင်းလွှာများအား လက်ခံ ဆောင်ရွက်မည်မဟုတ်ပါ။
- (ဟ) အထက်ဖော်ပြပါ အချက်အလက်များတွင် သီးခြားဖော်ပြထားသော ကိစ္စရပ် များနှင့်ပတ်သက်၍ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဌာန၏ ဆုံးဖြတ် ချက်သည် အတည်ဖြစ်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
 ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန
 ရုံးအမှတ်(၃၂)၊ နေပြည်တော်

ရက်စွဲ၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ရက်

အိတ်ဖွင့်တင်ဒါတင်ရန်ပုံစံ

သို့

ဥက္ကဋ္ဌ

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

အကြောင်းအရာ။ ရုံးအမှတ် (၃၂)၊ နေပြည်တော် ပစ္စည်းထိန်းသိမ်းရေးဌာနခွဲဝင်းအတွင်းတွင် စတို
 အဆောက်အဦ (၅၀'x၅၀'x၂၀') (၁) လုံး(အတွင်းလျှပ်စစ်မီးလိုင်း အပါအဝင်)
 ဆောက်လုပ်ခြင်းလုပ်ငန်း အတွက် ဈေးနှုန်းလွှာ တင်သွင်းခြင်း

- ၁။ ကုမ္ပဏီအမည် -----
- ၂။ ကုမ္ပဏီမှတ်ပုံတင်အမှတ် -----
- ၃။ လုပ်ငန်းရှင်အမည် -----
- ၄။ စတိုအဆောက်အဦ(၅၀'x၅၀'x၂၀') -----
- (၁) လုံး(အတွင်းလျှပ်စစ်မီးလိုင်း -----
- အပါအဝင်)ဆောက်လုပ်ခြင်းလုပ်ငန်း -----
- အတွက် ပေးသွင်းတန်ဖိုး -----
- (ဂဏန်းဖြင့်၊စာဖြင့်) -----
- ၅။ ဆက်သွယ်ရန်လိပ်စာ -----
-
- ၆။ Fax နံပါတ် -----

(သီးခြားတင်ပြစရာများရှိပါကနောက်ဆက်တွဲဖြင့် ဖော်ပြပေးပါရန်)

လက်မှတ် -----

အမည် -----

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -----

ရာထူး/ဌာန -----

ဖုန်းနံပါတ် -----

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန
ရုံးအမှတ်(၃၂)၊ နေပြည်တော်

ရက်စွဲ၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ရက်

အိတ်ဖွင့်တင်ဒါတင်ရန်ပုံစံ

သို့

ဥက္ကဋ္ဌ

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

အကြောင်းအရာ။

ရုံးအမှတ်(၃၂)၊ နေပြည်တော် ပစ္စည်းထိန်းဌာနခွဲဝင်းအတွင်းတွင် အဝီစိ
ရေတွင်း (၄"x၄၀၀') (၁)တွင်း (၁၂'x၆'x၆' ရေလှောင် ကန်အပါအဝင်)
တူးဖော်ခြင်း လုပ်ငန်းအတွက် ဈေးနှုန်းလွှာ တင်သွင်းခြင်း

- ၁။ ကုမ္ပဏီအမည် -----
- ၂။ ကုမ္ပဏီမှတ်ပုံတင်အမှတ် -----
- ၃။ လုပ်ငန်းရှင်အမည် -----
- ၄။ အဝီစိရေတွင်း (၄"x၄၀၀') -----
(၁)တွင်း(၁၂'x၆'x၆' ရေလှောင် -----
ကန်အပါအဝင်) တူးဖော်ခြင်း -----
လုပ်ငန်းအတွက် ပေးသွင်းတန်ဖိုး -----
(ဂဏန်းဖြင့်၊စာဖြင့်) -----
- ၅။ ဆက်သွယ်ရန်လိပ်စာ -----
- ၆။ Fax နံပါတ် -----
(သီးခြားတင်ပြစရာများရှိပါကနောက်ဆက်တွဲဖြင့် ဖော်ပြပေးပါရန်)

လက်မှတ် -----
အမည် -----
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -----
ရာထူး/ဌာန -----
ဖုန်းနံပါတ် -----

**ဈေးပြိုင်အာမခံစပေါ်ငွေပြန်လည်ထုတ်ပေးရန်
လျှောက်လွှာပုံစံ**

သို့

ဥက္ကဋ္ဌ

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ရက်

အကြောင်းအရာ။ **ဈေးပြိုင်အာမခံစပေါ်ငွေ (Tender Deposit Guarantee) ပြန်လည်
ထုတ်ပေးပါရန် လျှောက်ထားခြင်း**

၁။ လူကြီးမင်းဌာနမှ တင်ဒါခေါ်ယူသော.....

ပေးသွင်းခြင်းအတွက် တင်ဒါဈေးနှုန်းယှဉ်ပြိုင်ရာတွင် လုပ်ငန်းမရရှိပါ၍/ လုပ်ငန်းရရှိပါ၍
ပေးသွင်းထားသောဈေးပြိုင်အာမခံစပေါ်ငွေကျပ် /-(ကျပ်) P.O Chequeနံပါတ်
.....အားပြန်လည်ထုတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၂။ ဈေးပြိုင်အာမခံစပေါ်ငွေပေးသွင်းခဲ့သော () နေ့စွဲပါ P.O Chequeအမှတ်
..... (မိတ္တူ)အားပူးတွဲတင်ပြအပ်ပါသည်။

လေးစားစွာဖြင့်

လက်မှတ် -----

ပေးသွင်းသူအမည် -----

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -----

ဖုန်းနံပါတ် -----

နေရပ်လိပ်စာ -----

စတိုအဆောက်အဦ (၅၀'x၅၀'x၂၀') (၁) လုံး
(အတွင်းလျှပ်စစ်မီးလိုင်းအပါအဝင်)ဆောက်လုပ်ခြင်းလုပ်ငန်း

စတီ အဆောက်အဦ (၅၀'x၅၀'x၂၀') (၁) လုံး (လျှပ်စစ်မီးအပါအဝင်) ဆောက်လုပ်ခြင်းလုပ်ငန်း

DETAILED MEASUREMENT

Sr no	Particular	No	Measurement						Content	Total of each	Unit	Remark
			L		B		H					
			Ft	In	Ft	In	Ft	In				
1	Site Clearing Work											
		1.0	70	0	70	0			4900.0			
									4900.0	4900.0	sft	
2	Earthwork excavation for footing											
	F-1	26	4	0	4	0	4	7	1906.67			
									1906.67	1906.67	cft	
3	Earthwork excavation for retaining wall											
	Horizontal											
	Line-1 (bet;line C to D)	1	17.00	0	2	6	2	6	106.25			
	Line-2 (bet;line A to E)	1	34.00	0	2	6	2	6	212.50			
	Line-4 (bet;line A to E)	1	34.00	0	2	6	2	6	212.50			
	Line-6 (bet;line A to E)	1	34.00	0	2	6	2	6	212.50			
	Vertical											
	Line-A (bet;line 2 to 6)	1	34.00	0	2	6	2	6	212.50			
	Line-B (bet;line 1 to 2)	1	11.00	0	2	6	2	6	68.75			
	Line-C (bet;line 2 to 6)	1	34.00	0	2	6	2	6	212.50			
	Line-D (bet;line 1 to 2)	1	11.00	0	2	6	2	6	68.75			
	Line-E (bet;line 2 to 6)	1	34.00	0	2	6	2	6	212.50			
									1518.75	1518.75	cft	
4	4"thk;1:3:6 lean concrete under footing											
	F-1	26	4	0	4	0	0	4	138.67			
									138.67	138.67	cft	
5	Steelwork for footing											
		number				nos				lb/ft	dia; (mm)	
	F-1	2	26	8	1	416	4.4449	0	1849.07	1.059	16	
	sub total											
	16					1849				1.059	16	1958.2
												1958.2
6	Steelwork for foundation column(upto plinth)											
		number				nos				lb/ft	dia; (mm)	
	Main Bar											
	C1(12"x12")	1	26	4	1	104	9.5971	0	998.10	1.059	16	
	Tie Bar											
	C1(12"x12")	1	26	11	1	286	0	42	1001.00	0.175	6.5	

Sr no	Particular	No	Measurement						Content	Total of each	Unit	Remark
			L		B		H					
			Ft	In	Ft	In	Ft	In				
	sub total											
	16					998.1				1.059	16	1057.0
	6.5					1001				0.175	6.5	175.2
												1232.2
7	9"thk;1:2:4 r.c.c for footing											
	F-1	26	4	0	4	0	0	9	312.00			
									312.00	312.00	cft	
8	Formwork for foundation column(upto plinth)											
	C1(12"x12")	26	0	48			4	6	468.00			
									468.00	468.00	sft	
9	1:2:4 r.c.c for foundation column(upto plinth)											
	C1(12"x12")	26	0	12	0	12	4	6	117.00			
									117.00	117.00	cft	
10	Sand filling within footing (upto bottom of retaining wall)											
	F-1	26	4	0	4	0	1	0	416.00			
	Deduction for											
	C1(12"x12")	-26	0	12	0	12	1	0	-26.00			
									390.00	390.00	cft	
11	3"thk;Sand filling under retaining wall											
	Horizontal											
	Line-1 (bet;line C to D)	1	23.00	0	2	6	0	3	14.38			
	Line-2 (bet;line A to E)	1	46.00	0	2	6	0	3	28.75			
	Line-4 (bet;line A to E)	1	46.00	0	2	6	0	3	28.75			
	Line-6 (bet;line A to E)	1	46.00	0	2	6	0	3	28.75			
	Vertical											
	Line-A (bet;line 2 to 6)	1	46.00	0	2	6	0	3	28.75			
	Line-B (bet;line 1 to 2)	1	14.00	0	2	6	0	3	8.75			
	Line-C (bet;line 2 to 6)	1	46.00	0	2	6	0	3	28.75			
	Line-D (bet;line 1 to 2)	1	14.00	0	2	6	0	3	8.75			
	Line-E (bet;line 2 to 6)	1	46.00	0	2	6	0	3	28.75			
									204.38	204.38	cft	
12	3"thk;1:3:6 lean concrete under retaining wall											
	Horizontal											
	Line-1 (bet;line C to D)	1	23.00	0	2	6	0	3	14.38			
	Line-2 (bet;line A to E)	1	46.00	0	2	6	0	3	28.75			
	Line-4 (bet;line A to E)	1	46.00	0	2	6	0	3	28.75			
	Line-6 (bet;line A to E)	1	46.00	0	2	6	0	3	28.75			

Sr no	Particular	No	Measurement						Content	Total of each	Unit	Remark
			L		B		H					
			Ft	In	Ft	In	Ft	In				
	Vertical											
	Line-A (bet;line 2 to 6)	1	46.00	0	2	6	0	3	28.75			
	Line-B (bet;line 1 to 2)	1	14.00	0	2	6	0	3	8.75			
	Line-C (bet;line 2 to 6)	1	46.00	0	2	6	0	3	28.75			
	Line-D (bet;line 1 to 2)	1	14.00	0	2	6	0	3	8.75			
	Line-E (bet;line 2 to 6)	1	46.00	0	2	6	0	3	28.75			
									204.38	204.38	cft	
13	9"thk;Brickwork for retaining wall											
	Horizontal											
	Line-1 (bet;line C to D)	1	23.00	0	0	9	2	0	34.50			
	Line-2 (bet;line A to E)	1	46.00	0	0	9	2	0	69.00			
	Line-4 (bet;line A to E)	1	46.00	0	0	9	2	0	69.00			
	Line-6 (bet;line A to E)	1	46.00	0	0	9	2	0	69.00			
	Vertical											
	Line-A (bet;line 2 to 6)	1	46.00	0	0	9	2	0	69.00			
	Line-B (bet;line 1 to 2)	1	14.00	0	0	9	2	0	21.00			
	Line-C (bet;line 2 to 6)	1	46.00	0	0	9	2	0	69.00			
	Line-D (bet;line 1 to 2)	1	14.00	0	0	9	2	0	21.00			
	Line-E (bet;line 2 to 6)	1	46.00	0	0	9	2	0	69.00			
									490.50	490.50	cft	
14	Steelwork for plinth beam											
			number			nos				lb/ft	dia; (mm)	
	Main Bar											
	PB1(9"x12")											
	Horizontal											
	Line-1 (bet;line C to D)											
	top bar	1	1	2	1	2	27.115	0	54.23	1.059	16	
	bottom bar	1	1	2	1	2	25.945	0	51.89	1.059	16	
	Line-2 (bet;line A to E)											
	top bar	1	1	2	1	2	54.615	0	109.23	1.059	16	
	bottom bar	1	1	2	1	2	53.445	0	106.89	1.059	16	
	Line-4 (bet;line A to E)											
	top bar	1	1	2	1	2	54.615	0	109.23	1.059	16	
	bottom bar	1	1	2	1	2	53.445	0	106.89	1.059	16	

Sr no	Particular	No	Measurement						Content	Total of each	Unit	Remark
			L		B		H					
			Ft	In	Ft	In	Ft	In				
15	Formwork for plinth beam											
	PB1(9"x12")											
	Horizontal											
	Line-1 (bet;line C to D)	1	23.00	0			0	24	46.00			
	Line-2 (bet;line A to E)	1	46.00	0			0	24	92.00			
	Line-4 (bet;line A to E)	1	46.00	0			0	24	92.00			
	Line-6 (bet;line A to E)	1	46.00	0			0	24	92.00			
	Vertical											
	Line-A (bet;line 2 to 6)	1	46.00	0			0	24	92.00			
	Line-B (bet;line 1 to 2)	1	14.00	0			0	24	28.00			
	Line-C (bet;line 2 to 6)	1	46.00	0			0	24	92.00			
	Line-D (bet;line 1 to 2)	1	14.00	0			0	24	28.00			
	Line-E (bet;line 2 to 6)	1	46.00	0			0	24	92.00			
									654.00	654.00	sft	
16	1:2:4 r.c.c for plinth beam											
	PB1(9"x12")											
	Horizontal											
	Line-1 (bet;line C to D)	1	23.00	0	0	9	0	12	17.25			
	Line-2 (bet;line A to E)	1	46.00	0	0	9	0	12	34.50			
	Line-4 (bet;line A to E)	1	46.00	0	0	9	0	12	34.50			
	Line-6 (bet;line A to E)	1	46.00	0	0	9	0	12	34.50			
	Vertical											
	Line-A (bet;line 2 to 6)	1	46.00	0	0	9	0	12	34.50			
	Line-B (bet;line 1 to 2)	1	14.00	0	0	9	0	12	10.50			
	Line-C (bet;line 2 to 6)	1	46.00	0	0	9	0	12	34.50			
	Line-D (bet;line 1 to 2)	1	14.00	0	0	9	0	12	10.50			
	Line-E (bet;line 2 to 6)	1	46.00	0	0	9	0	12	34.50			
									245.25	245.25	cft	
17	Sand filling within retaining wall(upto ground level)											
	Footing											
	F-1	26	4	0	4	0	2	6	1040.00			
	Deduction for											
	C1(12"x12")	-26	0	12	0	12	2	6	-65.00			

Sr no	Particular	No	Measurement						Content	Total of each	Unit	Remark
			L		B		H					
			Ft	In	Ft	In	Ft	In				
	Retaining wall											
	Horizontal											
	Line-1 (bet;line C to D)	1	17.00	0	2	6	2	0	85.00			
	Line-2 (bet;line A to E)	1	34.00	0	2	6	2	0	170.00			
	Line-4 (bet;line A to E)	1	34.00	0	2	6	2	0	170.00			
	Line-6 (bet;line A to E)	1	34.00	0	2	6	2	0	170.00			
	Vertical											
	Line-A (bet;line 2 to 6)	1	34.00	0	2	6	2	0	170.00			
	Line-B (bet;line 1 to 2)	1	11.00	0	2	6	2	0	55.00			
	Line-C (bet;line 2 to 6)	1	34.00	0	2	6	2	0	170.00			
	Line-D (bet;line 1 to 2)	1	11.00	0	2	6	2	0	55.00			
	Line-E (bet;line 2 to 6)	1	34.00	0	2	6	2	0	170.00			
	Deduction for 9"thk;Brickwork for retaining wall								-490.5			
									1699.50	1699.50	cft	
18	6"thk;Sand filling within building											
	(25'x25')	4	24.25	0	24.25	0	0	6	1176.13			
									1176.13	1176.13	cft	
19	4.5"thk;1:3:6 lean concrete within building											
	(25'x15')	1	24.25	0	14.25	0	0	4.5	129.59			
	(25'x25')	4	24.25	0	24.25	0	0	4.5	882.09			
									1011.68	1011.68	cft	
20	Steelwork for column(from plinth to first floor)											
		number				nos				lb/ft	dia; (mm)	
	Main Bar											
	C1(12"x12")	1	3	4	1	12	15.472	0	185.67	1.059	16	
		1	23	4	1	92	20.472	0	1883.46	1.059	16	
	Tie Bar											
	C1(12"x12")	1	3	31	1	93	0	42	325.50	0.175	6.5	
	C1(12"x12")	1	23	41	1	943	0	42	3300.50	0.175	6.5	
	sub total											
	16					2069				1.059	16	2191.2
	6.5					3626				0.175	6.5	634.6
												2825.8
21	Formwork for column(from plinth to first floor)											
	C1(12"x12")	3	0	48			15	0	180.00			
		23	0	48			20	0	1840.00			
									2020.00	2020.00	sft	

Sr no	Particular	No	Measurement						Content	Total of each	Unit	Remark
			L		B		H					
			Ft	In	Ft	In	Ft	In				
22	1:2:4 r.c.c for column(from plinth to first floor)											
	C1(12"x12")	3	0	12	0	12	15	0	45.00			
		23	0	12	0	12	20	0	460.00			
									505.00	505.00	cft	
23	Formwork for roof beam											
	RB1(9"x12")											
	At +16'-0" level from N.G.L											
	Line-1 (bet;line C to D)	1	23	0			0	33	63.25			
	Line –B (bet;line 1 to 2)	1	14	0			0	33	38.50			
	Line –D (bet;line 1 to 2)	1	14	0			0	33	38.50			
	Roof Beam											
	Line-2 (bet;line A to E)	1	46	0			0	33	126.50			
	Line-4 (bet;line A to E)	1	46	0			0	33	126.50			
	Line-6 (bet;line A to E)	1	46	0			0	33	126.50			
	Line-A (bet;line 2 to 6)	1	46	0			0	33	126.50			
	Line-C (bet;line 2 to 6)	1	46	0			0	33	126.50			
	Line-E (bet;line 2 to 6)	1	46	0			0	33	126.50			
									899.25	899.25	sft	
24	Steelwork for roof beam											
			number			nos				lb/ft	dia; (mm)	
	Main Bar											
	RB1(9"x12")											
	At +16'-0" level from N.G.L											
	Line-1 (bet;line C to D)											
	top bar	1	1	2	1	2	27.115	0	54.23	1.059	16	
	bottom bar	1	1	2	1	2	25.945	0	51.89	1.059	16	
	Line –B (bet;line 1 to 2)											
	top bar	1	1	2	1	2	17.115	0	34.23	1.059	16	
	bottom bar	1	1	2	1	2	15.945	0	31.89	1.059	16	
	Line –D (bet;line 1 to 2)											
	top bar	1	1	2	1	2	17.115	0	34.23	1.059	16	
	bottom bar	1	1	2	1	2	15.945	0	31.89	1.059	16	
	Roof Beam											
	Line-2 (bet;line A to E)											
	top bar	1	1	2	1	2	54.615	0	109.23	1.059	16	
	bottom bar	1	1	2	1	2	53.445	0	106.89	1.059	16	

Sr no	Particular	No	Measurement						Content	Total of each	Unit	Remark
			L		B		H					
			Ft	In	Ft	In	Ft	In				
	Line-4 (bet;line A to E)											
	top bar	1	1	2	1	2	54.615	0	109.23	1.059	16	
	bottom bar	1	1	2	1	2	53.445	0	106.89	1.059	16	
	Line-6 (bet;line A to E)											
	top bar	1	1	2	1	2	54.615	0	109.23	1.059	16	
	bottom bar	1	1	2	1	2	53.445	0	106.89	1.059	16	
	Line-A (bet;line 2 to 6)											
	top bar	1	1	2	1	2	54.615	0	109.23	1.059	16	
	bottom bar	1	1	2	1	2	53.445	0	106.89	1.059	16	
	Line-C (bet;line 2 to 6)											
	top bar	1	1	2	1	2	54.615	0	109.23	1.059	16	
	bottom bar	1	1	2	1	2	53.445	0	106.89	1.059	16	
	Line-E (bet;line 2 to 6)											
	top bar	1	1	2	1	2	54.615	0	109.23	1.059	16	
	bottom bar	1	1	2	1	2	53.445	0	106.89	1.059	16	
	Stirrup											
	RB1(9"x12")											
	At +16'-0" level from N.G.L											
	Line-1 (bet;line C to D)	1	1	47	1	47	0	36	141.00	0.175	6.5	
	Line –B (bet;line 1 to 2)	1	1	29	1	29	0	36	87.00	0.175	6.5	
	Line –D (bet;line 1 to 2)	1	1	29	1	29	0	36	87.00	0.175	6.5	
	Roof Beam											
	Line-2 (bet;line A to E)	1	1	93	1	93	0	36	279.00	0.175	6.5	
	Line-4 (bet;line A to E)	1	1	93	1	93	0	36	279.00	0.175	6.5	
	Line-6 (bet;line A to E)	1	1	93	1	93	0	36	279.00	0.175	6.5	
	Line-A (bet;line 2 to 6)	1	1	93	1	93	0	36	279.00	0.175	6.5	
	Line-C (bet;line 2 to 6)	1	1	93	1	93	0	36	279.00	0.175	6.5	
	Line-E (bet;line 2 to 6)	1	1	93	1	93	0	36	279.00	0.175	6.5	
	sub total											
	16					1535				1.059	16	1625.6
	6.5					1989				0.175	6.5	348.1
												1973.7
25	1:2:4 r.c.c for roof beam											
	RB1(9"x12")											
	At +16'-0" level from N.G.L											
	Line-1 (bet;line C to D)	1	23	0	0	9	0	12	17.25			

Sr no	Particular	No	Measurement						Content	Total of each	Unit	Remark
			L		B		H					
			Ft	In	Ft	In	Ft	In				
	Line –B (bet;line 1 to 2)	1	14	0	0	9	0	12	10.50			
	Line –D (bet;line 1 to 2)	1	14	0	0	9	0	12	10.50			
	Roof Beam											
	Line-2 (bet;line A to E)	1	46	0	0	9	0	12	34.50			
	Line-4 (bet;line A to E)	1	46	0	0	9	0	12	34.50			
	Line-6 (bet;line A to E)	1	46	0	0	9	0	12	34.50			
	Line-A (bet;line 2 to 6)	1	46	0	0	9	0	12	34.50			
	Line-C (bet;line 2 to 6)	1	46	0	0	9	0	12	34.50			
	Line-E (bet;line 2 to 6)	1	46	0	0	9	0	12	34.50			
									245.25	245.25	cft	
26	Making & fixing of steel roof truss											
	For 4"x2" Hollow											
	Content in TR-1											
	rafter	2	28	11					57.83			
	tie beam	1	51	0					51.00			
	vertical strut	1	8	3.5					8.29			
		2	6	8					13.33			
		2	5	0.5					10.08			
		2	3	5					6.83			
		2	1	9.5					3.58			
	incline strut	2	8	4					16.67			
		2	7	1.25					14.21			
		2	6	0.75					12.13			
		2	5	3.75					10.63			
									204.58	204.58	rft	
	Content in TR-2											
	rafter	1	17	4					17.33			
	tie beam	1	15	0					15.00			
	vertical strut	1	3	0					3.00			
		1	2	0					2.00			
		1	1	0					1.00			
	incline strut	1	5	4.5					5.38			
		1	5	1.25					5.10			
									48.81	48.81	rft	
	total number of TR1=	9	nos									
	total number of TR2=	5	nos									
	total content in TR1=								1841.22			
	total content in TR2=								244.05			

Sr no	Particular	No	Measurement						Content	Total of each	Unit	Remark
			L		B		H					
			Ft	In	Ft	In	Ft	In				
	top chord	1	55	0					55.00			
	wall plate	1	200	0					200.00			
		1	55	0					55.00			
									2395.27	2395.27	rft	
	For 3"x2" Hollow	24	55	0					1320.00			
		7	30	0					210.00			
									1530.00	1530.00	rft	
	For 4"x2" Hollow	2395.27	rft									
	For 3"x2" Hollow	1530.00	rft									
27	Roofing with 4 angle sheet											
		2	28	11	55	0			3180.83			
		1	17	4	30	0			520.00			
									3700.83	3700.83	sft	
28	Ridge covering with 4 angle sheet											
		1	55	0					55.00			
									55.00	55.00	rft	
29	Making & fixing of eave & verge board with 8"x1" plank											
	eave board	2	55	0					110.00			
		1	30	0					30.00			
	verge board	4	28	11					115.67			
		2	17	4					34.67			
									290.34	290.34	rft	
30	4.5" tk reinforced brick wall in cement mortar 1:3 reinforced at ground floor											
	Horizontal											
	Line-2 (bet;line A to E)	1	46	0			19	0	874.00			
	Line-3 (bet;line A to E)	1	46	0			19	0	874.00			
	Line-6 (bet;line A to E)	1	46	0			19	0	874.00			
	Vertical											
	Line-A (bet;line 2 to 6)	1	46	0			19	0	874.00			
	Line-C (bet;line 2 to 6)	1	46	0			19	0	874.00			
	Line-E (bet;line 2 to 6)	1	46	0			19	0	874.00			
	For Gable											276
		2	27.5	0			8	3.5	456.04			
	Deduction for											
	D-1	-4	3.25	0			7.125	0	-92.63			
	F-4	-16	8	0			2	0	-256.00			

Sr no	Particular	No	Measurement						Content	Total of each	Unit	Remark
			L		B		H					
			Ft	In	Ft	In	Ft	In				
	For Lintel ,B(4.5"x6")											
	D-1	-4	4.25	0			0	6	-8.50			
	F-4	-16	9	0			0	6	-72.00			
	For Sill,B(4.5"x6")											
	F-4	-16	9	0			0	6	-72.00			
									5198.91	5198.91	sft	
31	Making & fxing of 5"x2" chowket at ground floor											
	D-1	4	17.5	0			7	0	490.00			
									490.00	490.00	cft	
										70.00	rft	
32	Formwork for lintel & sill beam at ground floor											
	For Lintel ,B(4.5"x6")											
	D-1	4	4.25	0			0	12	17.00			
	F-4	16	9	0			0	12	144.00			
	For Sill,B(4.5"x6")											
	F-4	16	9	0			0	12	144.00			
									305.00	305.00	sft	
33	Steelwork for lintel & sill beam at ground floor											
			number			nos				lb/ft	dia; (mm)	
	Main Bar											
	For Lintel ,B(4.5"x6")											
	D-1	1	4	2	1	8	4.5906	0	36.72	0.414	10	
	F-4	1	16	2	1	32	9.3406	0	298.90	0.414	10	
	For Sill,B(4.5"x6")											
	F-4	1	16	2	1	32	9.3406	0	298.90	0.414	10	
	Stirrup											
	For Lintel ,B(4.5"x6")											
	D-1	1	4	7	1	28	0	6.11	14.26	0.175	6.5	
	F-4	1	16	15	1	240	0	6.11	122.20	0.175	6.5	
	For Sill,B(4.5"x6")											
	F-4	1	16	15	1	240	0	6.11	122.20	0.175	6.5	
	sub total											
	10					634.5				0.414	10	262.7
	6.5					258.7				0.175	6.5	45.3
												308.0
34	1:2:4 r.c.c for lintel & sill beam at ground floor											
	For Lintel ,B(4.5"x6")											
	D-1	4	4.25	0	0	4.5	0	6	3.19			
	F-4	16	9	0	0	4.5	0	6	27.00			
	For Sill,B(4.5"x6")											
	F-4	16	9	0	0	4.5	0	6	27.00			
									57.19	57.19	cft	

Sr no	Particular	No	Measurement						Content	Total of each	Unit	Remark
			L		B		H					
			Ft	In	Ft	In	Ft	In				
35	Plastering with 1:3 cement mortar 0.5in tk for brick surface at ground floor											
	2xitem of brick work for wall								10397.82			
	plastering upto plinth	2	51	0			1	0	102.00			
		2	51	0			1	0	102.00			
									10601.82	10601.82	sft	
36	Plastering with 1:3 cement mortar 0.5in tk for concrete surface at ground floor											
	Formwork for column(from plinth to first floor)								2020.00			
	Deduction for wall	-48	0	4.5			20	0	-360.00			
	Formwork for roof beam								899.25			
	Deduction for wall	-1	276	0	0	4.5			-103.50			
	Formwork for lintel & sill beam at ground floor								305.00			
									2760.75	2760.75	sft	
37	1.5" tk 1:2:4 cement concrete topping at ground floor											
	(25'x15')	1	24.25	0	14.25	0			345.56			
	(25'x25')	4	24.25	0	24.25	0			2352.25			
									2697.81	2697.81	sft	
38	Making & fixing of panelled door (double leaves) at ground floor											
	D-1	4	4	2			7	0	116.67			
									116.67	116.67	sft	
39	Making & fixing of aluminium glazed window at ground floor											
	F-4	16	8	0			2	0	256.00			
									256.00	256.00	sft	
40	Surface preparation before painting with putty											
	Plastering with 1:3 cement mortar 0.5in tk for brick surface at ground floor								10601.8			
	Plastering with 1:3 cement mortar 0.5in tk for concrete surface at ground floor								2760.8			
									13362.6	13362.60	sft	
41	Painting on plastered surface (3 coats)											
	from surface preparation item								13362.6			
									13362.6	13362.60	sft	
42	Painting on wooden surface (3 coats)											
	For 8"x1" plank								193.56			
	For 5"x2" chowket								52.50			
	For door leaf								168.00			
									414.06	414.06	sft	
43	Painting on iron surface (3 coats)											
	On 4"x2" Hollow	1	2395.27	0	0	12			2395.27			
	On 3"x2" Hollow	1	1530.00	0	0	10			1275.00			
									3670.27	3670.27	sft	

JJ
#

JR
#

J9
#

၂၅
#

JG
#

J2
#

၂၈
#

အဝီစိရေတွင်း(၄"x၄၀၀') (၁)တွင်း (၁၂'x၆'x၆' ရေလှောင်ကန်
အပါအဝင်) တူးဖော်ခြင်းလုပ်ငန်း

4"Ø (၄၀၀လ)အဝိစိတွင်းတူးဖော်ခြင်းလုပ်ငန်း

DETAILED MEASUREMENT

Sr No	Particular	No	Measurement			Deduc- tion	Contents	Total of Each
			L	B	H			
1	4"Ø PVC Pipe (tube well pipe)	Rft	400'				400	Fr
2	4"Ø PVC Socket(13.5)	20Nos						
3	2"Ø PVC Valve Socket	20Nos						
4	4"Ø MS Clamp	1set						
5	6"Ø cover pipe	24Rft					24	Fr
6	4"Ø Education pipe	400Rft					400	Fr
7	4"Ø GI Well cap	1No						
8	¾"Ø Air Pipe	400Rft					400	Fr
9	2"Ø M.S clamp	1set						
10	2"Ø F/socket	20No						
11	Screen (foreign)	60Rft					60	Fr
12	PVC Glue	20Pkg 220Bag						
13	Bentonite clay	s						
14	Tube Well Shoe + Sand trap	1No						
B	Installation of 2" Submerrible Plump							
1	2" Submerisable Pump	1Set						
2	Control Panel	1Set						

၁၂'x၆'x၆' ရေလှောင်ကန်ဆောက်လုပ်ခြင်းလုပ်ငန်း

DETAILED MEASUREMENT

Sr no	Particular	No	Measurement						Content	Total of each	Unit	Remark
			L		B		H					
			Ft	In	Ft	In	Ft	In				
1	Earthwork excavation for water tank											
		1	14	0	9	0	3	0	378.0			
									378.0	378.0	cft	
2	3"thk;Sand filling under water tank											
		1	13	0	8	0	0	3	26.0			
									26.0	26.0	cft	
3	6"thk;1:3:6 cement concrete under water tank											
		1	13	0	8	0	0	6	52.0			
									52.0	52.0	cft	
4	Brick work for water tank											
	18"x18" Brick Pier	6	0	18	0	18	8	3	111.4			
	18"thk; Brick wall	2	10	0	0	18	1	0	30.0			
		2	5	0	0	18	1	0	15.0			
	13.5"thk; Brick wall	2	10	0	0	13.5	1	0	22.5			
		2	5	0	0	13.5	1	0	11.3			
	9"thk; Brick wall	2	10	0	0	9	4	3	63.8			
		2	5	0	0	9	4	3	31.9			
									285.9	285.9	cft	
5	Sand filling within water tank(upto ground level)											
		1	14	0	9	0	2.25	0	283.5			
		-1	13	0	8	0	2.25	0	-234.0			
									49.5	49.5	cft	
6	Plastering for brick surface at water tank											
	Inner wall											
		2	10	0			6	3	125.0			
		2	5	0			6	3	62.5			
	Outer wall											
		2	13	0			4	0	104.0			
		2	8	0			4	0	64.0			
		2	13	0	0	18			39.0			
		2	5	0	0	18			15.0			
									409.5	409.5	sft	
7	1:2:4 cement concrete topping within water tank											
		1	10	0	5	0	0	9	37.5			
									37.5	37.5	cft	

